

လွှဲခွာ က၊ <hlwe: khwa> 离开，移开
 လွှဲခွင် န၊ <hlwe: gwin> (摆的)振幅
 လွှဲစာ န၊ <hlwe: za> 委托书
 လွှဲတံတား န၊ <hlwe: t-da:> 吊桥
 လွှဲတမ်းစာ န၊ <hlwe: dan: za> = လွှဲစာ
 လွှဲပေး က၊ <hlwe: pei:> 移交，转让，让给
 လွှဲပို့ က၊ <hlwe: po'> (书)汇钱
 လွှဲပေါက် န၊ <hlwe: baut> 泄水孔(道)
 လွှဲပယ် က၊ <hlwe: pe> 撇开，拒绝
 လွှဲပြောင်း က၊ <hlwe: pyaun:> 移交，～ ပေးသည်။ 调拨给，移交给…
 လွှဲပြောင်းပေးအပ် က၊ <hlwe: pyaun: pei: at> = လွှဲအပ်
 လွှဲဖောက် က၊ <hlwe: phaut> = ဖောက်လွှဲ
 လွှဲဖယ် က၊ <hlwe: phe> 掉转脸，推卸，推辞，逃避：～ ပြောသည်။ 推托。
 လွှဲရမ်း က၊ <hlwe: yan:> 摇晃
 လွှဲရှောင် က၊ <hlwe: shaun> 避开，回避，逃避
 လွှဲလှီး က၊ <hlwe: hli:> = လှီးလွှဲ
 လွှဲသန် က၊ <hlwe: thon> (书) = လွှဲဖယ်
 လွှဲသွေ က၊ <hlwe: thwei> = လွှဲဖယ်
 လွှဲအပ် က၊ <hlwe: at> 委托，移交： တာဝန် ~ သည်။ 移交工作。
 လွှဲအပ်စာ န၊ <hlwe: at sa> 委任状，委托书
 လွှဲ က၊ <hlun'> (诗)著名，闻名，扩散
 လွှဲကျော် က၊ <hlun' kyaw> (诗)扬名天下
 လွှဲထင် က၊ <hlun' htin> (诗)闻名，扬名天下
 လွှဲပတ် က၊ <hlun' pat> (诗)扩散
 လွှဲဟိုး က၊ <hlun' ho:> = လွှဲကျော်
 လွှဲငှ က၊ <hlwin'> ①吹走，吹起，刮走 ②传播： သတင်း ~ သည်။ 散布消息。 / အသံ ~ သည်။ 广播。 ③升起，扬(帆)： စက်ပူသို့သင်္ဘော ~ သွားသည်။ 扬帆起航到了新加坡。 / လှေရွက် ~ သည်။ 船儿扬起帆。
 လွှဲငှတင် က၊ <hlwin' tin>> = လွှဲငှထူ
 လွှဲငှထူ က၊ <hlwin' htu> 打起，打着，升(旗)： နိုင်ငံတော်အလံကို ~ သည်။ 升起国旗。
 လွှဲငှထုတ် က၊ <hlwin' htout> 播送
 လွှဲငှပစ် က၊ <hlwin' pyit> 抛弃，扔掉
 လွှဲငှဖမ်းစက် န၊ <hlwin' phan: zet> 报话机
 လွှဲငှမှိုင်း က၊ <hlwin' hmon:> (罕)消灭，歼灭
 လွှဲတံ I န၊ <hlut> 议会，枢密院 II က၊ <hlut> ①放，释放： ကျောင်း ~ သည်။ 放学。 / သူနန်းကို ~ လိုက်သည်။ 释放俘虏。 ②打发，派遣： လူ ~ ခေါ်သည်။ 派人去叫了。 ③(古)祭祀 ④(碑)布施 ⑤留下，除去…之外： ဤသရက်ပင်ကို ~ ရှိတပါးသောသရက်ပင်ရှိသလောဟုမေး၏။ 他问除这柑

果树外还有其它芒果树吗? III က၊ <hlut> (口)①非常： ~ ကောင်းတယ်။ 特别好。 / ~ မြန်တယ်။ 特别快。 ②随心所欲地，放纵地： အာဏာကို ~ အသုံးပြုခြင်း 滥用职权
 လွှဲတံကန် က၊ <hlut kh- ne:> 不在意地，突然： ပါးစပ်က ~ ထွက်သွားတယ်။ 脱口而出。 / ~ ပြောမိတယ်။ 无意间说出来。
 လွှဲတံကန် က၊ <hlut kan> (口)非常，特别： ~ စားတယ်။ 拼命吃。 / ~ ပြေးတယ်။ 拼命跑。
 လွှဲတံကုန်း န၊ <hlut kun:> (古)议会，枢密院
 လွှဲတံစာ န၊ <hlut sa> (古) ①休书 ②枢密院的文件书信
 လွှဲတံစာရေး န၊ <hlut s-yei:> 枢密院职员
 လွှဲတံတော် န၊ <hlut taw> 议会，国会，枢密院： ပြည်သူ့ ~ 人民院，人民议会 / လူမျိုးစု ~ 民族院 / အမျိုးသား ~ 国民议会 / အောက် ~ 下议院 / အထက် ~ 上议院
 လွှဲတံတော်ခုံရုံး န၊ <hlut taw khon yon:> (古)最高法院
 လွှဲတံတော်ချုပ်တရားဝန်ကြီး န၊ <hlut taw gyout t-ya: wun gyi:> 最高法官
 လွှဲတံတော်တရားဝန်ကြီးချုပ် န၊ <hlut taw t-ya: wun gyi: gy-out> 首席法官
 လွှဲတံတော်ရွှေနေ န၊ <hlut taw shei' nei> 律师
 လွှဲတံတော်ဝန်ကြီး န၊ <hlut taw wun gyi:> (緬王时代的) 枢密院大臣
 လွှဲတံတော်သုံး န၊ <hlut taw dhon:> (古)朝廷用的，官方用的
 လွှဲတံတော်သိမ်း က၊ <hlut taw thein:> 议会休会
 လွှဲတံတော်သွင်းစာ န၊ <hlut taw thwin: za> (古)奏本
 လွှဲတံတော် က၊ <hlut tet> (古)参加大臣会议
 လွှဲတံတော်မင်းသား န၊ <hlut tet min: dha:> (古)参加大臣会议的亲王
 လွှဲတံတင် က၊ <hlut tin> 放，放射，发射： ဂြိုဟ်တု ~ သည်။ 发射人造卫星。
 လွှဲတံပေး က၊ <hlut pei:> ①放任： မည်သို့မျှမတတ်နိုင်ပဲ ~ ထားလိုက်ရ၏။ 因为毫无办法，只好撒手不管。 ②放手： လူငယ်ဆရာသစ်ကိုကျောင်းအုပ်ကြီးက ~ ၏။ 校长放手让年青新教员讲课。
 လွှဲတံပြန် န၊ <hlut pyun> 【化】导管
 လွှဲတံမိန့် န၊ <hlut mein'> ①枢密院的命令 ②释放令
 လွှဲတံမှိုင်း န၊ <hlut yon:> 枢密院
 လွှဲတံဝရမ်း န၊ <hlut w-yan:> ①释放令 ②枢密院的命令
 လွှဲတံသင်္ဘင် န၊ <hlut dh-bin> 大臣会议
 လွှဲတံ က၊ <hlwan:> ①覆盖，笼罩： အပေါ်က ~ သည်။ 罩在上面。 ②淹没： ရေ ~ သည်။ 被水淹没。
 လွှဲတံခြုံ က၊ <hlwan: khyon> ①披；遮盖 တဘက်ကို ~ ထား